

သင်ဖြူးကို ~ ရက်သည်။ 席子编得不匀。
ခုန်ကျော် က၊ <khon kyaw> 跃过，越过；အတားအဆီးကို ~ သွားတယ်။ 越过障碍。 / မြောင်းကို ~ သွားတယ်။ 跨过小渠。
ခုန်ချ က၊ <khon khya> 跳下，跳进
ခုန်စင် န၊ <khon sin> 安岸水车的架子(参见 ခူမောင်း 条)
ခုန်ဆင်း က၊ <khon hsin> = ခုန်ချ
ခုန်ဆူခုန်ဆူ က၊ <khon hswa' khon hswa> 蹦蹦跳跳，一颠一颠地；~ နှင့်ပြေးလာသည်။ 蹦蹦跳跳地跑了进来。
ခုန်ဆွေ က၊ <khon hswai> 飞散出去，飞散开来，扩散
ခုန်ဆွေခုန်ဆွေ က၊ <khon hswai' khon hswai> 不安静，跳来跳去
ခုန်ဆွန် က၊ <khon hsun> 蹦蹦，跳跃
ခုန်တက် က၊ <khon tet> 跳上；ဖားများကုန်းပေါ်ကို ~ လာကြတယ်။ 青蛙都跳到岸上来了。
ခုန်တွင်း န၊ <khon dwin> 捕鱼坑
ခုန်တွင်းချ က၊ <khon dwin: khya> 挖坑捕鱼
ခုန်ပိခုန်ပေါက် က၊ <khon pi' khon paut> 蹦蹦跳跳，欢蹦乱跳；ဝမ်းသာအားရ ~ ပြေးလာတယ်။ 欢蹦乱跳地跑来。
ခုန်ပေါက် က၊ <khon paut> 蹦蹦，欢跳
ခုန်ပေါက်ဖြူးတူး က၊ <khon paut myu: du> 欢腾，欢跃，欢喜雀跃
ခုန်ပျံ က၊ <khon pyan> 飞跃
ခုန်ဖြူး က၊ <khon myu> 欢跃，欢腾
ခုန်လွှား က၊ <khon hlwa> 跳越，飞越
ခပ် I က၊ <khat> ① 舀(汤)，打(水)；ဟင်းချို ~ သည်။ 舀汤。 / ခေ ~ သည်။ 汲水。② 收取，收割 ③ 到达；ပညာတဘက်ကမ်း ~ တတ်မြောက်သည်။ 学问精通。④ (掸) 估价，计算 II က၊ <khat> 加在重叠的单音节形容词或某些动词之前构成副词，意为“稍...”“略...”“有些...”或“比较...”，~ ဝေးဝေး 稍远 / ~ ရှင်ရှင် 饶有风趣地 / ~ မှန်မှန် 模模糊糊 / ~ ပွင့်ပွင့် 比较公开地；坦率地 / အရပ်အမောင်း ~ ပြတ်ပြတ် 身材较矮
ခပ်ချို န၊ <khat khyo> 勺子(炒菜、盛饭用)
ခပ်ပိုင် န၊ <khat pain> 一种坐垫
ခပ်ပြာ န၊ <khat pya> 含铜83% 锌17% 的合金
ခပ်ပြာခပ်ပြာ န၊ <khat pyi' khat pya> = ခပ်ပြာ
ခပ်မဆိတ် က၊ <khat m- hseit> 沉默地，不声不响地，悄悄地；~ နေသည်။ 沉默不语。
ခပ်ရှောင်း က၊ <khat shaun> (古)立即，立刻
ခပ်သိမ်း န၊ <khat thein> 所有的，全部的；လူ ~ 所有的人 / အခါ ~ 任何时候
ခပ်သိမ်းစုံ န၊ <khat thein: zon> = ခပ်သိမ်း
ခပ်သွတ် က၊ <khat thut> (古)马上，立刻，很快地

ခုပ် က၊ <khout> ① (虎、猫等捕捉小动物时的动作)扑 ② 迅速，快(多与 လျင် 连用)；အစား ~ သည်။ အလုပ်ကြာသည်။ 吃饭快，干活却拖拖拉拉。
ခမ်ကောက် န၊ <kan gaut> 一种捕鱼的拉网
ခမ်း န၊ <khan> 边缘
ခမ်းကြီးနားကြီး က၊ <khan: gyi: na: gyi:> ① 隆重 ② 装模作样
ခမ်းနား I န၊ <khan: na> ① 隆重；~ လှပသည်။ 壮观，富丽堂皇。 / ~ ကြီးကျယ်သည့်အစည်းအဝေး 隆重的集会 ② 壮观 II န၊ <khan: na> ① 礼仪用品 ② 财物；စည်းစိမ် ~ 财产 ③ 聚会，盛会；သဘင် ~ 盛典
ခမ်းဝါ န၊ <khan: wa> = ခန်းဝါ
ခမ်မ န၊ <khe ma> (男) ① 小姨子 ② 弟媳
ချ I က၊ <khya> ① 放，放下，降下；ကုန်တင်ကုန် ~ အလုပ်သမား 装卸工 / ကျောက်ဆူး ~ သည်။ 抛锚。 / ရတနာမှတစ်ဆင့် ~ ထားသည်။ 暂时停职。 / သူသည်ကော်ဖီနှင့်မုန့်များလာ ~ ၏။ 他端来了咖啡和点心。 / နန်း ~ သည်။ 废黜(皇帝)。 / သိက္ခာ ~ သည်။ 诋毁；使之还俗。 / အတန်း ~ သည်။ 降级。 ③ 剃头；削发；ဆံကို ~ ရှိပြည်မှနှင်စေ။ 削去头发驱逐出境。 ④ 使之安心；စိတ် ~ သည်။ 放心。 ⑤ 驻扎；ထပ်ကြီးရတပ် ~ ထားသည်။ 驻扎三支部队。 ⑥ 结束；သည်သီချင်း ~ လျင် 这支歌结束后…… ⑦ 规定，安排；နေရာ ~ သည်။ 许配；安排，安置。 / ရပ်ကွက်အလိုက်ခွဲတန်း ~ သည်။ 按区分配。 / ပထမနှစ် ~ သည်။ 发出传票。 ⑧ 写 ခေးချ 符号，即写 -၁ 或 -၂ ⑨ 归罪，归咎，怪罪；လူမတန်ကံကို ~ သည်။ 自己不行却怪命不好。 / သူ့အပေါ်မှာချည်းအပြစ် ~ သည်။ 全都归咎于他。 ⑩ 筛；ဆန်ခါ ~ သည်။ 过筛；过罗。 ⑪ 教导；教授；စာ ~ သည်။ 和尚给徒弟讲解三藏经等。 ⑫ 贴(金)；ရွှေ ~ သည်။ (为佛像、塔等)贴金。 ⑬ 打，斗殴；အချင်းချင်း ~ နေသည်။ 厮打。 ⑭ 打，揍，ပါး ~ သည်။ 打耳光。 / တုတ်နှင့် ~ သည်။ 用棍子打。 ⑮ 放(债)；ငွေတိုး ~ သည်။ 放债。 ⑯ 玩(牌)；ဝဲ ~ သည်။ 打牌。 ⑰ 嫖；ဖာ ~ သည်။ 嫖妓。 ⑱ 抓阄儿；ဝဲ ~ ရ မောင်ဘကမဲကျသွားသည်။ 貌巴抓中了阄儿。 ⑲ 催眠；အိပ်မေ့ ~ သည်။ 催眠。 / အိပ်မေ့ ~ ပညာ 催眠术 ⑳ 驱(虫)，打(虫)；သန် ~ ဆေး 驱蛔虫药 / သွားပိုး ~ သည်။ 驱牙虫。㉑ 划(线等)；ဇယား ~ သည်။ 划表格。 / မျဉ်း ~ သည်။ 划线。 II က၊ <khya> (一下子搞)出来，……下来；ပြော ~ သည်။ 说出来。 / ဖွင့် ~ သည်။ 揭露出来。 / ခုံကိုခပ်ပြင်းပြင်းဆွဲ၍ထိုင် ~ လိုက်၏။ 使劲拉出个凳子坐下来。
ချကွင်း န၊ <khya' gwin> 空投目标(范围)
ချခေါ် က၊ <khya' khaw> (古)法院下令传人，下传票